

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ

၁၉၇၄ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေ

[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၅။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။

(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်

၁။ ။ (က) ဤဥပဒေကို ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေဟု ခေါ်တွင် စေရမည်။

(ခ) ဤဥပဒေသည် ပုဒ်မ ၅ မှ ၁၂ အထိနှင့်ပုဒ်မ ၁၄ တို့မှအပ ၁၉၇၄-၇၅ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၁၉၇၄ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

(ဂ) ပုဒ်မ ၅ မှ ၁၂ အထိသည် ၁၉၇၄-၇၅ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်သော ဝင်ငွေစတင်ရရှိ ဖြစ်ထွန်းပေါ်ပေါက်သည့်၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အာဏာတည် သည်ဟု မှတ်ယူရမည်။

(ဃ) ပုဒ်မ ၁၄ သည် ၁၉၇၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်အာဏာတည်သည်ဟု မှတ်ယူ ရမည်။

အပိုင်း ၂

ဘဏ္ဍာရုံပုံငွေ

အခန်း ၁

ပြည်ထောင်စု၏ ဘဏ္ဍာရုံပုံငွေနှင့် နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေ

၂။ ။ (က) ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် တဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာရုံပုံငွေ အစီအစဉ်ဖြင့် လုပ်ကိုင်ရမည်။

(ခ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အတွက် နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေ အစီအစဉ်ဖြင့် လုပ်ကိုင်ရမည်။

အခန်း ၂

သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန်ငွေ ထုတ်ပေးခြင်း

- ၃။ ။ (က) အစိုးရလက်အောက်ခံ စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးဆံဆံ လုပ်ကိုင်ရန် အတွက် အစိုးရထံမှ သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန် ငွေကို တောင်းခံယူနိုင်သည်။
- (ခ) အစိုးရသည် အစိုးရ လက်အောက်ခံစီးပွားရေး အဖွဲ့အစည်းများအား သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန်ငွေကို သင့်လျော်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ထုတ်ပေးနိုင်သည်။

အပိုင်း ၃

ရငွေ

အခန်း ၁

ရငွေများ

- ၄။ ။ (က) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ရငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် အောက်ပါဇယား (၃)၊ (၄)၊ (၅) နှင့် (၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေ တို့ကို စီမံစည်းကြပ် ကောက်ခံရမည်။
- (ခ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ် အသီးသီး သည် မိမိအား စီမံစည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့် ရငွေများကို စီမံစည်းကြပ်ကောက်ခံရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ် အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။
- (ဂ) ရငွေများကို စီမံစည်းကြပ်ကောက်ခံရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရငွေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း ၂

ဝင်ငွေခွန်

- ၅။ ။ ဝင်ငွေခွန်ကိစ္စရပ်များကို ဤအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
- ၆။ ။ (က) ၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှစ၍ ၁၉၇၄ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသောကာလသည် မြန်မာနိုင်ငံ အမြတ်ခွန် အက်ဥပဒေအရ ၁၉၇၃ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော အထက်နှစ်အတွင်း ရရှိခဲ့သော ဝင်ငွေကို စည်းကြပ်ရန်အတွက် စည်းကြပ်နှစ် ဖြစ်သည်ဟု မှတ်ယူရမည်။
- (ခ) ၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၁၉၇၄ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ကာလသည် ဝင်ငွေခွန် ဥပဒေပါ ကိစ္စရပ်များ အလို့ငှါ ဝင်ငွေနှစ် ဖြစ်သည်ဟု မှတ်ယူရမည်။
- ၇။ ။ ၁၉၇၄ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ၁၉၇၅ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော စည်းကြပ် နှစ်အတွက် ဤဥပဒေ၏ ဇယား(၁)တွင် ဖော်ပြထားသည့် နှုန်းများဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၈။ ။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ အခြေခံသက်သာခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခု၏ နှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေဖြစ်ရမည်။ သို့ရာတွင် ကုမ္ပဏီဖြစ်လျှင် ယင်းအခြေခံ သက်သာခွင့်ကို ခံစားခွင့်မရှိစေရ။ ထို့ပြင် တနှစ်အတွက် အခြေခံသက်သာခွင့်ပြုငွေ စုစုပေါင်းသည် ငွေကျပ် ခြောက်ထောင် ထက်မပိုစေရ။

၉။ ။ (က) ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်းတစ်ဦး၏ ဇနီးအတွက် သက်သာခွင့် ပြုငွေမှာ ကျပ်နှစ်ထောင်ဖြစ်ရမည်။

(ခ) ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်း၏ သားသမီးများအတွက် သက်သာခွင့်ပြုငွေမှာ အောက်ပါအတိုင်းဖြစ်ရမည်-

(၁) အသက် ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်လေးရာစီ၊

(၂) အသက်ငါးနှစ်ကျော်၍ ဆယ်နှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ငါးရာစီ၊

(၃) အသက်ဆယ်နှစ်ကျော်၍ တစ်ဆယ့်ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ် ခြောက်ရာစီ။

(၄) အသက်တစ်ဆယ့်ငါးနှစ်ကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ရှစ်ရာစီ။

၁၀။ ။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ အခြား သက်သာခွင့်များနှင့် စပ်လျဉ်း၍ သက်သာခွင့်ပြုငွေမှာ အခွန်ထမ်းက သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အမှန်ပေးသွင်းသည့် ငွေဖြစ်ရမည်။

၁၁။ ။ ၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၁၉၇၄ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဝင်ငွေနှစ်သည် တစ်ဆယ့်နှစ်လမပြည့်သောကြောင့် အစိုးရသည် အောက်ပါတို့ကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာနိုင်သည်-

(က) ဝင်ငွေခွန်စည်းကြပ်ရန် အနည်းဆုံးဝင်ငွေ၊

(ခ) ဤဥပဒေပုဒ်မ ၇ နှင့် ဤဥပဒေ၏ဇယား (၁) အရ သက်ဆိုင်ရာ ကာလအတွက် စည်းကြပ်ရန် ဖြစ်သည့် ဝင်ငွေခွန်ကို တွက်ချက်ရမည့် နည်းလမ်းများ။

၁၂။ ။ ဤအခန်းပါ စကားရပ်များ၏ အဓိပ္ပါယ်သည် ဝင်ငွေခွန် ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း ၃

ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်

၁၃။ ။ ၁၉၅၆ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေ ပုဒ်မ ၃ တွင် အောက်ပါ ပြင်ဆင်ချက် များ ပြုလုပ်လိုက်သည်-

(က) ပုဒ်မခွဲ (၁) ၏နောက်၌ အောက်ပါကို ခြွင်းချက်အဖြစ် ထည့်သွင်းရမည်-

“သို့ရာတွင် ၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ ၁၉၇၄ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလ အတွက်ပေးဆောင်ရမည့် အခွန်သည် ယင်းကာလအတွက် ကျသင့်သည့် ငှားရမ်းခပေါင်း ကျပ် ၃၀၀ ကျော်လျှင် ယင်းအပေါ် ပူးတွဲပါရှိသော ဇယားအပိုင်း ၁ ပါ နှုန်းဖြင့် တွက်ချက်ရသော အခွန်ဖြစ်ရမည်။”

(ခ) ပုဒ်မခွဲ (၂) အစား အောက်ပါကို ပုဒ်မခွဲ (၂) အဖြစ် ထည့်သွင်းရမည်-

“(၂) ရောင်းဝယ်လုပ်ကိုင်မှု ဥပစာ တခု၏ ‘တနှစ်အတွက်ငါးခ’ ဆိုသည်မှာ ပိုင်ရှင်အား ရောင်းဝယ် လုပ်ကိုင်မှု ဥပစာကို ငါးသူကဖြစ်စေ၊ ယင်းဥပစာကို ငါးသူအား တဆင့် ငါးသူကဖြစ်စေ၊ ယင်းဥပစာနှင့် စပ်လျဉ်း၍ တနှစ်အတွက်ပေးရမည့် ငါးရမ်းခငွေကို ဆိုသည်။ အကယ်၍ အကြောင်း တခုကြောင့် ယင်းဥပစာအတွက် ငါးရမ်းခပေးခြင်းမရှိလျှင် အခြားအလားတူ ဥပစာများ၏ ငါးရမ်းခနှင့် သက်ဆိုင်ရာ ဥပစာ၏ အခြေအနေကို အခြေပြု၍ ညှိနှိုင်းပြီး သတ်မှတ်သည့် ငါးရမ်းခရနိုင်ငွေ ဖြစ်ရမည်။

သို့ရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး သဘောသက်ဝင်သော လုပ်ငန်းကို လုပ်ကိုင်သည့် ဘုတ်၊ ကော်ပိုရေးရှင်းနှင့် အခြားအစိုးရ အဖွဲ့အစည်းများက အသုံးပြုသော ရောင်းဝယ်လုပ်ကိုင်မှု ဥပစာနှင့် စပ်လျဉ်း၍ ‘တနှစ်အတွက် ငါးခ’ သည် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။”

(ဂ) ပုဒ်မခွဲ (၃) ကို ပယ်ဖျက်ရမည်။”

အခန်း ၄

နိုင်ငံတွင်းအကောက်ခွန်များ

၁၄။ နိုင်ငံတွင်း အကောက်ခွန်နှင့်စပ်လျဉ်းသည့် ဥပဒေ တရပ်ရပ်တွင် မည်သို့ပင် ပါစေကာမူ အောက်ဖော်ပြပါ ရေနံမှ ထုတ်လုပ်သော ပစ္စည်းများအပေါ်တွင် အောက်ဖော်ပြပါ နှုန်းများအတိုင်း စည်းကြပ်ကောက်ခံရမည်။

အမှတ်စဉ်	နိုင်ငံတွင်းအကောက်ခွန် ကောက်ခံမည့် ကုန်ပစ္စည်းများ	အရေအတွက်အလိုက်	အခွန်နှုန်း	
			ကျပ်	ပြား
၁	ဓါတ်ဆီ	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၁ ၉၁
၂	ရေနံဆီ	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၀ ၉၃
၃	ဒီဇယ်ဆီပျစ်	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၀ ၈၇
၄	ဒီဇယ်ဆီကျဲ	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၀ ၈၇
၅	မီးထိုးဆီ	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၀ ၃၀
၆	ဂျက်လေယာဉ်ဆီ	...	အင်ပီးရီးရယ်တစ်ဂါလံလျှင်	၁ ၂၈

အခန်း ၅

စာပို့ခနှုန်းများ

၁၅။ ။ မြန်မာနိုင်ငံ စာပို့တိုက် အက်ဥပဒေ အရလည်းကောင်း၊ ၁၉၆၆ခုနှစ်၊ ဘဏ္ဍာရေးဥပဒေ အရ လည်းကောင်း၊

ပြဋ္ဌာန်းထားသည့် စာပို့ခနှုန်းများကို ဇယား (၂) ပါနှုန်းများဖြင့် ပြင်ဆင်သတ်မှတ် လိုက်သည်။

အပိုင်း ၄

သုံးငွေများ

၁၆။ ။ (က) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် အောက်ပါဇယား (၃)၊ (၄)၊ (၅) နှင့် (၆)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် အသုံးစရိတ်တို့ကို စီမံခန့်ခွဲရမည်။

(ခ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် မိမိအားစီမံခန့်ခွဲရန် တာဝန်ပေးထားသည့် အသုံးစရိတ်များကို စီမံခန့်ခွဲရန် မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ် အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။

(ဂ) အသုံးစရိတ်များကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေးနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရမည်။

အခန်း ၅

ငွေချေးယူခြင်း

၁၇။ ။ (က) ၁၉၇၄ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၇၅ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာ ရေးနှစ် အတွင်း ကျပ်ငွေ၊ နိုင်ငံခြားငွေတို့ဖြင့် ပေါ်ပေါက်မည့် လိုငွေကို ချေးငွေဖြင့် ရှာဖွေဖြည့်တင်း နိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးအား လုပ်ပိုင်ခွင့် အပ်နှင်းသည်။

(ခ) စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးသည် ချေးငွေဖြင့် ရှာဖွေဖြည့်တင်းရာ၌ ပုဒ်မခွဲ (က)တွင် ဖော်ပြသည့် ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်တာများအတွက် ကျပ် ၃၀၀ ကုဋေ ပမာဏထက် မပိုစေရ။

၁၈။ ။ ယခင်ဘဏ္ဍာရေးနှစ်အတွင်းက လိုငွေများဖြည့်တင်းရန် အာမခံ စာချုပ်များရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့်စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ် များဖြင့် လဲလှယ်နိုင်သည်။

၁၉။ ။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးသည် စီးပွားရေး စီမံကိန်းပါ လုပ်ငန်းစီမံချက်များအတွက် ဖြစ်စေ၊ နိုင်ငံတော်၏ ရ-သုံးမှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက်ဖြစ်စေ၊ အစိုးရငွေချေးစာချုပ်များ၊ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းဖြင့်လည်းကောင်း မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ မိမိသင့်သည် ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။

၂၀။ ။ အစိုးရသည် ချေးယူရရှိသည့်ငွေကို အစိုးရ၏ လက်အောက်ခံ အဖွဲ့အစည်းများသို့ သင့်လျော်သော စည်းကမ်းချက်များ သတ်မှတ်၍ ပြန်လည်ထုတ်ချေးနိုင်သည်။

၂၁။ ။ အစိုးရ လက်အောက်ခံ စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက် များအတွက် ဖြစ်စေ၊ နိုင်ငံတော်၏ ရ-သုံးမှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ အစိုးရ၏ သဘောတူညီချက်ဖြင့် မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။

၂၂။ ။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးသည် ငွေချေးယူသော ကိစ္စများအတွက် အစိုးရကိုယ်စား အာမခံချက် ပေးနိုင်သည်။

----- Footnote -----

[ပင်ရင်း- ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁၉၇၄ ခုနှစ် ဥပဒေများ နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ဇယား (၁)ဝင်ငွေခွန်နှုန်းများဇယား

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ဇယား (၂)မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား[ပုဒ်မ ၁၅ ကြည့်]

[ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်များဇယား (၃)

[ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများဇယား (၄)

[ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘဏ်စသည့်အဖွဲ့အစည်းများဇယား (၅)

[ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ စည်ပင်သာယာရေးအဖွဲ့များဇယား (၆)